



ဖန်တီးသည့်ရက်စွဲ- ၁/၁၀/၂၀၁၃  
နောက်ဆုံးပြင်ဆင်ရေးသားသည့်ရက်စွဲ- ၁/၁၀/၂၀၂၃  
ပြန်လည်စစ်ဆေးသည့်ရက်စွဲ- ၁/၁၀/၂၀၂၃

## Atrium Health အာမခံနှင့်ငွေရေးကြေးရေးအထောက်အကူ မူဝါဒ

(Atrium Health ဟု စုပေါင်း၍ခေါ်ဆိုသည့်) Atrium Health နှင့် ၎င်း၏အဖွဲ့အစည်းများ၌ လူနာအားလုံး ငွေပေးချေနိုင်စွမ်း မည်သို့ပင် ရှိသည်ဖြစ်စေ ၎င်းတို့၏ကျန်းမာရေးနှင့်နေထိုင်ကောင်းမွန်ရေး စောင့်ရှောက်ပေးရန် ကတိကဝတ်ရှိပါသည်။ Atrium Health သည် လူမှု အသိုက်အဝန်း၌ရှိ အကျိုးဝင်သည့်လူနာများကို အစီအစဉ်အမျိုးမျိုးထံမှ အာမခံရယူရန်နှင့် ဤမူဝါဒတွင် အကြမ်းဖျင်းဖော်ပြထားသည့် အတိုင်း ငွေရေးကြေးရေးလိုအပ်ချက်ရှိသူများကို အကူအညီပေးရန် ကတိကဝတ်ရှိပါသည်။ ဤမူဝါဒတွင် Atrium Health ၏ အာမခံနှင့် ငွေရေးကြေးရေး အထောက်အကူ (CAFA) အစီအစဉ်နှင့်ပတ်သက်၍ လုပ်ငန်းစဉ်၊ လိုအပ်ချက်များနှင့် အကျိုးဝင်မှု သတ်မှတ်ချက်တို့ကို ဖော်ပြထားပါသည်။ အာမခံနှင့်ငွေရေးကြေးရေး အထောက်အကူ (CAFA) မူဝါဒသည် လူပုဂ္ဂိုလ်တစ်ဦး၏ငွေပေးချေနိုင်စွမ်း မည်သို့ပင် ရှိသည်ဖြစ်စေ အားလုံးအတွက် ကျန်းမာရေးပိုမိုကောင်းမွန်စေရေး၊ မျှော်လင့်ချက်တိုးမြှင့်ရေးနှင့် ကုသပျောက်ကင်းမှုတိုးတက်ရေး စသည့် Atrium Health ၏ လုပ်ငန်းတာဝန်ကို ပံ့ပိုးပါသည်။ Atrium Health သည် အာမခံနှင့်ငွေရေးကြေးရေးအထောက်အကူ မူဝါဒနှင့် လုပ်ငန်းစဉ်များမှတစ်ဆင့် ငွေရေးကြေးရေးအထောက်အကူပေးခြင်းဖြင့် ဂျော်ဂျီယာပြည်နယ် ဆင်းရဲနွမ်းပါးသူ စောင့်ရှောက်ရေး အပ်နှံရန်ပုံငွေ အစီအစဉ် (ICTF) တွင်လည်း ပါဝင်ပါသည်။

Atrium Health သည် အကျိုးဝင်သည့်ပုဂ္ဂိုလ်များအား အောက်ပါရည်မှန်းချက်ငါးရပ်ဖြင့် အာမခံနှင့်ငွေရေးကြေးရေးအထောက်အကူ ပေးပါသည်-

- “ဂရုပြုခြင်း”ဟူသည့် Atrium Health ၏ အဓိကတန်ဖိုးထားချက်ကို စံနမူနာပြုရန်။
- လူနာသည် ငွေရေးကြေးရေးအထောက်အကူအတွက် သတ်မှတ်ချက်နှင့်ပြည့်မီရန်ဆောင်ရွက်ခြင်းမပြုမီ အခြားသက်ဆိုင်ရာ အခွင့်အလမ်းများကို အာမခံအတွက်အသုံးပြုခဲ့ပြီးကြောင်း သေချာစေရန်။
- လူနာ၏ငွေပေးချေနိုင်စွမ်းကို အခြေခံ၍ ငွေရေးကြေးရေးအထောက်အကူပေးရန်။
- Atrium Health သည် ငွေရေးကြေးရေးအထောက်အကူနှင့်ပတ်သက်၍ ဖက်ဒရယ်နှင့်/သို့မဟုတ် ပြည်နယ် စည်းမျဉ်းစည်းကမ်း များကို လိုက်နာကြောင်း သေချာစေရန်။
- လူနာ၏ဝန်ထုပ်ဝန်ပိုးကိုနည်းပါးစေပြီး စီမံခန့်ခွဲရန်ကုန်ကျစရိတ်သက်သာသည့် လုပ်ငန်းစဉ်တစ်ရပ် ချမှတ်ရန်။

Atrium Health သည် လူနာ၏ငွေပေးချေစွမ်း မည်သို့ပင်ရှိသည်ဖြစ်စေ ဖက်ဒရယ် EMTALA စည်းမျဉ်းစည်းကမ်းများကို လိုက်နာလျှက် အရေးပေါ်စောင့်ရှောက်မှု အမြဲပေးပါမည်။

ဤမူဝါဒသည် အောက်ပါ Atrium Health ဆေးရုံဆေးခန်းများနှင့် Atrium Health ဝန်ဆောင်မှုပေးသူများထံမှရရှိသည့် ဝန်ဆောင်မှုများနှင့် သက်ဆိုင်ပါသည်။ ချန်လှပ်ထားချက်အချို့ရှိပြီး ၎င်းတို့ကို နောက်ဆက်တွဲ A တွင် ဖော်ပြထားပါသည်-

- Atrium Health Anson
- Atrium Health Navicent Peach County

- Atrium Health Behavioral Health
- Atrium Health Cabarrus
- Atrium Health Cleveland
- Atrium Health Floyd Behavioral Health Center
- Atrium Health Floyd Medical Center
- Atrium Health Floyd Polk Medical Center
- Atrium Health Floyd Physicians
- Atrium Health Kings Mountain
- Atrium Health Lincoln
- Atrium Health Medical Group
- Atrium Health Mercy
- Atrium Health Navicent Baldwin
- Atrium Health Navicent The Medical Center
- Atrium Health Navicent Physician Group
- Atrium Health Navicent Rehabilitation Hospital
- Atrium Health Pineville
- Atrium Health Provider Based Clinics
- Atrium Health Stanly
- Atrium Health Union
- Atrium Health Union West
- Atrium Health University City
- Carolinas Medical Center
- Carolinas Rehabilitation
- Levine Children’s Hospital

**အဓိပ္ပာယ်သတ်မှတ်ချက်များ**

ဤမူဝါဒအတွင်းအသုံးပြုထားသည့်ဝေါဟာရများကို အောက်ပါအတိုင်းအနက်အဓိပ္ပာယ်ကောက်ယူရန်ဖြစ်သည်-

- ယေဘုယျအားဖြင့်တောင်းခံသည့်ငွေပမာဏ (AGB)- အရေးပေါ် သို့မဟုတ် ဆေးဝါးကုသမှုအရလိုအပ်သည့်အခြားစောင့်ရှောက်မှု အတွက်အာမခံရှိသူများအား ယေဘုယျအားဖြင့်တောင်းခံသည့် ငွေပမာဏ။ Atrium Health သည် AGB တွက်ချက်ရာတွင် ၁၂ လ ကာလအတွင်းငွေတောင်းခံခဲ့သည့် ဆေးဝါးကုသမှုအတွက်လိုအပ်သော ဆေးရုံဝန်ဆောင်မှုများအတွက် Medicare အပြင် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိသည့် အခြားပုဂ္ဂလိကအာမခံများမှခွင့်ပြုသောတောင်းဆိုချက်များကို ပျမ်းမျှယူသည့် နောက်ကြောင်းပြန်ကြည့် သောနည်းကို အသုံးပြုပါသည်။ AGB တွက်ချက်မှုများနှင့်ပတ်သက်၍ နောက်ထပ်အချက်အလက်များကို Atrium Health ဝန်ဆောင်မှု ယူသူဌာနကို 704/512-7171 သို့မဟုတ် 1-844-440-6536 တွင် ဖုန်းဆက်၍ဖြစ်စေ Atrium Health ဝက်ဘ်ဆိုက်ရှိ ငွေတောင်းခံခြင်း နှင့် ကောက်ခံခြင်းမူဝါဒကို ဖတ်ရှုနိုင်ပါသည်။ ရေးသားထားသည့် ဤအချက်အလက်များကို အခမဲ့ ရယူနိုင်ပါသည်။
- စိတ်ကြိုက်ရွေးချယ်ချက်- မှာကြားသည့်ဝန်ဆောင်မှုပေးသူ၏သဘောအရဆိုပါက မလိုအပ်သည့် သို့မဟုတ် အလှပြုပြင်ရန် သို့မဟုတ် ဘေးကင်းစွာဖြင့်ရွှေ့ဆိုင်းနိုင်သော ဝန်ဆောင်မှုများ။
- အကျိုးဝင်သည့်လူနာ- ဤမူဝါဒ၌ပေးထားသည့်ငွေကြေးအထောက်အကူအကျိုးဝင်ရန် သတ်မှတ်ချက်များနှင့် ပြည့်မီသော Atrium လူနာတစ်ဦး။
- အကျိုးဝင်သည့်ဝန်ဆောင်မှုများ- အရေးတကြီးဆေးဝါးကုသမှုအတွက်နှင့်/ သို့မဟုတ် ဆေးဝါးကုသမှုအတွက်လိုအပ်သည့် စိတ်ကြိုက်ရွေးချယ်ချက်မဟုတ်သည့်ဝန်ဆောင်မှုများနှင့် သေဆုံးခြင်း သို့မဟုတ် လူနာ၏ကျန်းမာရေးထိခိုက်စေမှုများကို ကာကွယ်ရန်လိုအပ်သည့် ဝန်ဆောင်မှုများ။
- အရေးပေါ်စောင့်ရှောက်မှု- ဝန်ဆောင်မှုပေးသူ၏သဘောအရ လူနာ၏ကျန်းမာရေးကို ကြီးလေးစွာထိခိုက်စေမှု၊ ကိုယ်ခန္ဓာ လုပ်ဆောင်ချက်များကို ကြီးလေးစွာတားဆီးနိုင်မှု သို့မဟုတ် ကိုယ်အင်္ဂါများ သို့မဟုတ် ကိုယ်ခန္ဓာအစိတ်အပိုင်းများ လုပ်ကိုင်နိုင်စွမ်း မရှိဘဲ ကြီးလေးစွာပျက်စီးစေမှုကို ကာကွယ်ရန်လိုအပ်သည့် ချက်ချင်းစောင့်ရှောက်မှု။
- ထူးကဲသည့်ကောက်ခံမှုဆောင်ရွက်ချက် (ECA)- လူတစ်ဦးအပေါ်ဥပဒေအရ သို့မဟုတ် တရားစီရင်ရေးလုပ်ငန်းစဉ်အရ လိုအပ်သည့် မည်သည့်ကောက်ခံမှုဆောင်ရွက်ချက်မဆို၊ လူတစ်ဦး၏အကြွေးကို အခြားသူတစ်ဦးထံရောင်းချခြင်း၊ ထိခိုက်သည့် အချက်အလက် များကို စားသုံးသူယုံကြည်လက်ခံနိုင်မှုအစီရင်ခံ အဖွဲ့အစည်း/ခရီးစဉ်ဌာနသို့ အစီရင်ခံခြင်း၊ သို့မဟုတ် လုံလောက်သည့် ငွေပေးချေမှု မရှိခြင်း သို့မဟုတ် ယခင်ပေးခဲ့သောစောင့်ရှောက်မှုအတွက် ငွေတောင်းခံလွှာတစ်ခုနှင့်အထက်ကို မပေးခြင်းကြောင့် ဆေးဝါးကုသမှု အတွက် လိုအပ်သည့် ဝန်ဆောင်မှုများကို ဆိုင်းငံ့ခြင်း သို့မဟုတ် ငြင်းဆိုခြင်း။

- ဖက်ဒရယ် ဆင်းရဲနွမ်းပါးမှုလမ်းညွှန်ချက် (FPG)- 42 U.S.C. §9902(2) ၏ခွင့်ပြုချက်အရ အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုများဌာနမှ ရံဖန်ရံခါချမှတ်သည့် သက်ဆိုင်ရာအိမ်ထောင်စုဝင်ငွေ နောက်ဆုံးအဆင့်။
- ငွေရေးကြေးရေးအထောက်အကူအမှတ် (FAS အမှတ်)- လူနာတစ်ဦး၏ငွေရေးကြေးရေးအချက်အလက်များကို ကြိုတင်၍ တာဝန်တည်း အလိုအလျောက်ယန္တရားဖြင့်အတည်ပြုရန် တိုက်ရိုက်သက်ဆိုင်မှုမရှိသောဝန်ဆောင်မှုပေးသူ၏ အကူအညီဖြင့် ဖန်တီးထားသော အမှတ်။
  - FAS အမှတ်သည် ယုံကြည်စိတ်ချရမှု (ခရဲဒစ်) အမှတ်မဟုတ်ပါ။
  - FAS အမှတ်သည် လူနာဆင်းရဲနွမ်းပါးစွာနေရန်အလားအလာကိုဆုံးဖြတ်ရန် အရင်းအမြစ် ၉၀၀၀ ကျော်နှင့် မှတ်တမ်း ၂ ဘီလျံ ကျော်သည့် ဒေတာဘေ့စ်အမျိုးမျိုးအပေါ် အားထားပါသည်။
  - FAS အမှတ်၏အစိတ်အပိုင်းတစ်ရပ်သည် FPG သို့ ချိန်ညှိထားသော အိမ်ထောင်စုဝင်ငွေအညွှန်း ဖြစ်သည်။
  - အခြားအစိတ်အပိုင်းများတွင် လူဦးရေစာရင်းအချက်အလက်များ၊ စားသုံးသူ၏အရောင်းအဝယ်သမိုင်း၊ ပိုင်ဆိုင်မှုဖိုင်တွဲများနှင့် ရေဖိုးမီးဖိုဖိုင်တွဲများ အပါအဝင် အခြားအရာများ ပါဝင်ပါသည်။
- ဆေးဝါးကုသမှုအတွက် ယေဘုယျအားဖြင့် လက်ခံထားသော စံချိန်စံနှုန်းများ-
  - အရည်အချင်းတူသူချင်းပြန်လည်စစ်ဆေးထားပြီး ဆက်နွယ်သည့်ဆေးဝါးကုသမှုဆိုင်ရာ အသိုက်အဝန်းမှ ယေဘုယျအားဖြင့် အသိအမှတ်ပြုထားသော ဆေးဝါးကုသမှုဆိုင်ရာစာပေတွင် ထုတ်ဝေထားသော ယုံကြည်စိတ်ချရသည့် သိပ္ပံဆိုင်ရာ အထောက်အထားကိုအခြေခံထားသည့် အဆင့်အတန်းများ။
  - အထူးကုဆရာဝန်အသင်း၏ အကြံပြုချက်များ။
  - သက်ဆိုင်ရာဆေးဝါးကုသမှုနယ်ပယ်တွင် ကုသပေးနေသောဆရာဝန်များ၏ အမြင်များ။
  - အခြားသက်ဆိုင်သည့် မည်သည့်အချက်များမဆို။
- အိမ်ထောင်စု- လူနာမှအခွန်ပြန်တင်သွင်းခြင်းရှိမရှိနှင့်မသက်ဆိုင်ဘဲ၊ လူနာအပြင် ဖက်ဒရယ်အခွန်ပြန်တင်သွင်းချက်တွင် ထည့်သွင်းနိုင်သည့် (ဇနီးခင်ပွန်း၊ သားသမီး သို့မဟုတ် အခြားမှီခိုသူများကဲ့သို့) အခြားပုဂ္ဂိုလ်များ။
- အိမ်ထောင်စုငွေရေးကြေးရေးဝင်ငွေ- ဝင်ငွေသည် အိမ်ထောင်စုမှရရှိသည့် အထောက်အထားလိုအပ်နိုင်သောငွေများဖြစ်ပြီး အောက်ပါတို့သာမက ပါဝင်ပါသည်-
  - အိမ်ထောင်စု၏အလုပ်အကိုင်မှ အခွန်ငွေမကောက်မီ ရရှိသည့် နှစ်စဉ်ဝင်ငွေ။
  - အလုပ်လက်မဲ့နစ်နာကြေး။
  - အလုပ်သမားလျော်ကြေး။
  - ဆိုရှယ်စကူရီတီနှင့် ဖူလုံရေးအတွက် ဖြည့်စွက်ဝင်ငွေ။
  - စစ်ပြန်စစ်မှုထမ်းဟောင်း ငွေပေးချေမှုများ။
  - ပင်စင် သို့မဟုတ် အငြိမ်းစားဝင်ငွေ။
  - ဥပမာ အိမ်ငှားခ၊ လင်စရိတ်မယားစရိတ်၊ ကလေးစရိတ်နှင့် မည်သည့်နေရာမှရသည်ဖြစ်စေ အခြားအသေးအဖွဲ့ဝင်ငွေ အပါအဝင် အခြားသက်ဆိုင်ရာဝင်ငွေ။
- အာမခံရှိသူ- တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့် အာမခံရှိပြီး အာမခံရရှိသည့် လူနာများ။
- ဆေးဝါးကုသမှုဆိုင်ရာအဖွဲ့- Atrium Health မှအလုပ်ခန့်အပ်ထားသောဝန်ဆောင်မှုပေးသူများမှပေးသည့် ကျွမ်းကျင်ပညာရှင်ဆိုင်ရာ ဆေးဝါးကုသမှု ဝန်ဆောင်မှုများ။
- ဆေးဝါးကုသမှုအရလိုအပ်သော- ဆေးဝါးကုသမှုနှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးသူတစ်ဦး၏ချင့်ချိန်ထားသော ဆုံးဖြတ်ချက်အရ လူနာတစ်ဦးအားအကဲဖြတ်ရန်၊ ရောဂါရှာဖွေရန် သို့မဟုတ် ဖျားနာမှု၊ ထိခိုက်မှု၊ ရောဂါ သို့မဟုတ် ရောဂါလက္ခဏာများကို ကုသရန်နှင့် အမျိုးအစား၊ အကြိမ်ရေ၊ အတိုင်းအတာ၊ တည်နေရာနှင့်ကြာမြင့်သည့်ကာလတို့နှင့် ပတ်သက်၍ ယေဘုယျအားဖြင့်လက်ခံထားသည့်ဆေးဝါးကုသမှုစံချိန်စံနှုန်းများနှင့်/ သို့မဟုတ် ဆေးဝါးကုသမှုအတွက်သင့်တော်သော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ။

- **အခြားအာမခံရေးချယ်စရာများ-** အလုပ်သမားလျော်ကြေး၊ Medicare နှင့် Medicaid၊ ပြည်နယ်/ဖက်ဒရယ်အဖွဲ့အစည်းအစီအစဉ်များ၊ ဒုက္ခခံရသူအထောက်အကူကဲ့သို့ အစိုးရအစီအစဉ်များ သို့မဟုတ် မတော်တဆယာဉ်တိုက်မှု သို့မဟုတ် အခြားမတော်တဆမှုများမှ ပေါ်ပေါက်သည့် တိုက်ရိုက်သက်ဆိုင်မှုမရှိသူမှ တာဝန်ရှိသည်တို့ အပါအဝင်အပြင် အခြားအရာများပါရှိသော ငွေရေးကြေးရေးအထောက်အကူပြန်လည်စစ်ဆေးနေသည့်စာရင်း(များ)အတွက် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသူမှ ငွေပေးချေမည့် ရွေးချယ်စရာများ။
- **ရိုးရှင်းသည့်စကားဖြင့်အကျဉ်းချုပ် (PLS)-** အကျိုးဝင်မှုအတွက်သတ်မှတ်ချက်များနှင့် ငွေရေးကြေးရေးအထောက်အကူလျှောက်ထားပုံကို နားလည်ရန်အတွက် ရိုးရှင်းအောင် ပြုလုပ်ထားသည့် ဤမူဝါဒ၏အကျဉ်းချုပ်။
- **တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့် အာမခံပေးသူများ-** အာမခံကုမ္ပဏီများ၊ အလုပ်သမားလျော်ကြေး၊ Medicare နှင့် Medicaid၊ ပြည်နယ်/ဖက်ဒရယ်အဖွဲ့အစည်းအစီအစဉ်များ၊ ဒုက္ခခံရသူအထောက်အကူကဲ့သို့ အစိုးရအစီအစဉ်များ သို့မဟုတ် မတော်တဆယာဉ်တိုက်မှု သို့မဟုတ် အခြားမတော်တဆမှုများအပါအဝင် လူနာတစ်ဦးကိုယ်စား ငွေပေးချေရန်အာမခံသည့် မည်သူမဆို။ MediShare ကဲ့သို့ ကျန်းမာရေးကုန်ကျစရိတ်မျှဝေစားရန်အစီအစဉ်များ အပါအဝင် အခြားအရာများကို တိုက်ရိုက်သက်ဆိုင်ခြင်းရှိသည့် အာမခံပေးသူဟု မယူဆပါ။
- **အာမခံမရှိသူ-** လူနာမှပေးသည့် သို့မဟုတ် အခြားနေရာများမှ ရရှိသည့် စာရွက်စာတမ်းများနှင့် အချက်အလက်များအရ Atrium Health မှပေးသည့်ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများအတွက် ငွေပေးချေရန် Atrium Health မှ ဆုံးဖြတ်သည့်အတိုင်း တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့်အာမခံသူမှ အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်းအာမခံ မရရှိသည့်အပြင်၊ အများပြည်သူ သို့မဟုတ် ပုဂ္ဂလိကကျန်းမာရေးအာမခံ သို့မဟုတ် (ပုဂ္ဂလိကအာမခံ၊ Medicare၊ Medicaid သို့မဟုတ် ပြစ်မှုကျူးလွန်ခံရသူများအတွက်အထောက်အကူအပါအဝင် အခြားအရာများလည်းပါရှိသည့်) အခြားကျန်းမာရေးအာမခံအစီအစဉ်အရ အကျိုးခံစားခွင့် မရှိသူနှင့် အလုပ်သမားလျော်ကြေး၊ ကားအာမခံ၊ တာဝန်ရှိမှုအတွက် သို့မဟုတ် အခြားတိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့် အာမခံမှ ဒဏ်ရာအတွက် လျော်ကြေးပေးခြင်းမရှိသူ။

**အာမခံမရှိသည့်လူနာများ-**

အာမခံမရှိသူများအတွက် Atrium Health လျှော့စျေးပေးပြီးနောက် လူနာမှပေးရန်လက်ကျန်ငွေကိုအခြေခံ၍ လုပ်ငန်းစဉ်နှစ်ခုဖြင့် အာမခံမရှိသည့်လူနာများကိုကူညီရန် ပြန်လည်စစ်ဆေးပါသည်။ အာမခံနှင့်ငွေရေးကြေးရေးအထောက်အကူ (CAFA) လုပ်ငန်းစဉ်- \$၁၀၀၀၀ နှင့် အထက် သို့မဟုတ် ၎င်းနှင့်ညီမျှသည့် လက်ကျန်ငွေများနှင့် ငွေရေးကြေးရေးအထောက်အကူ (FAS) လုပ်ငန်းစဉ်- \$၁၀၀၀၀ အောက် လက်ကျန်ငွေများ။

**CAFA လုပ်ငန်းစဉ်- \$၁၀၀၀၀နှင့်အထက် သို့မဟုတ် ၎င်းနှင့်ညီမျှသည့် လက်ကျန်ငွေများ-**

- အာမခံမရှိသူများအတွက် Atrium Health လျှော့စျေးပေးပြီးနောက် ပေးချေရန်လက်ကျန်ငွေ \$၁၀၀၀၀ ကျော်ရှိသည့် အာမခံမရှိသူများအား (Medicaid ကဲ့သို့) အခြားအာမခံအခွင့်အလမ်းများနှင့် ငွေရေးကြေးရေးအထောက်အကူတို့အတွက် Atrium Health အာမခံအထောက်အကူဝန်ဆောင်မှုများအဖွဲ့မှ လူတွေ့မေးမြန်းပါမည်။
- လူနာတစ်ဦးသည် အခြားအာမခံရွေးချယ်စရာတစ်ခုတစ်ရာအတွက်အကျိုးဝင်မှု ရှိမရှိအပြင် ငွေရေးကြေးရေးအထောက်အကူအတွက်ဆုံးဖြတ်ရန် အချက်အလက်များကို လူတွေ့မေးမြန်း၍ စုဆောင်းပါမည်။
- CAFA လုပ်ငန်းစဉ်မှ အခြားအာမခံအခွင့်အလမ်းများ အလားအလာမြင့်မားကြောင်းညွှန်ပြပါက ထိုလူနာသည် Atrium Health ၏ အကူအညီဖြင့် ၎င်းအခွင့်အလမ်းများကိုရယူရန်သတ်မှတ်ထားပြီး ၎င်းနောက်မှ Atrium Health ငွေရေးကြေးရေးအထောက်အကူအတွက် လူနာကို ထည့်သွင်းစဉ်းစားပါမည်။
- **အခြားအာမခံရွေးချယ်စရာများရယူသည့်အခါ လူနာသည်အပြည့်အဝပူးပေါင်းလုပ်ကိုင်သော်လည်း** ထိုအာမခံရရှိရန်အလားအလာမရှိပါက သို့မဟုတ် သင့်လျော်စွာငြင်းပယ်ခံရသည့်အခါ Atrium Health သည် လူနာ၏ ငွေရေးကြေးရေးအထောက်အကူအကျိုးဝင်မှုကို ဆုံးဖြတ်ပါမည်။

- အာမခံအထောက်အကူလုပ်ငန်းစဉ်တွင် အပြည့်အဝပူးပေါင်းလုပ်ဆောင်ရန်ပျက်ကွက်သည့် အာမခံမရှိသောလူနာများသည် ငွေရေးကြေးရေးအထောက်အကူအတွက် အကျိုးမဝင်ဟု ယူဆခံရပါမည်။
- Atrium Health အာမခံအထောက်အကူဝန်ဆောင်မှုများအဖွဲ့သည် ပေးရန်လက်ကျန်ငွေ \$၁၀၀၀၀ ကျော်သော အာမခံမရှိသည့် လူနာအားလုံးကို CAFA အတွက်ဆက်သွယ်၍ လူတွေ့မေးမြန်းရန် ကြိုးပမ်းပါသည်။ အာမခံမရှိသောလူနာတစ်ဦးအား အဆက်အသွယ် ပြုလုပ်ခြင်းမရှိပါက ထိုလူနာသည် လူတွေ့မေးမြန်းမှုကိုစတင်ရန် CAFA လျှောက်လွှာတစ်စောင် ဖြည့်နိုင်ပါသည်။

**CAFA အကျိုးဝင်မှုအတွက်သတ်မှတ်ချက်များ**

- မြောက်ကယ်ရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနား၊ ဂျော်ဂျီယာ သို့မဟုတ် အာလာဘားမား၌နေထိုင်သော အာမခံမရှိသည့် လူနာများ
- Atrium Health ဆေးရုံဆေးခန်း သို့မဟုတ် Atrium Health ဝန်ဆောင်မှုပေးသူမှပေးလိုက်သည့် စိတ်ကြိုက်ရွေးချယ်ခြင်း မဟုတ်ဘဲ ဆေးဝါးကုသရန်လိုအပ်သည့်ဝန်ဆောင်မှုများကြောင့် အာမခံမရှိသူအတွက် Atrium Health လျှော့စျေးပေးပြီးနောက် \$၁၀၀၀၀ ကျော် သို့မဟုတ် ၎င်းနှင့်ညီမျှသည့် ပေးရန်လက်ကျန်ငွေရှိသော အာမခံမရှိသည့်လူနာများ။
- အခြားအာမခံရွေးချယ်စရာများဆုံးဖြတ်ရန်အတွက် အပြည့်အဝပူးပေါင်းလုပ်ဆောင်သော အာမခံမရှိသည့် လူနာများ။
- CAFA ပြန်လည်သုံးသပ်နေသည့်စာရင်း(များ)အတွက် အခြားအာမခံရွေးချယ်ချက်များရရှိရန်အကျိုးမဝင်သည့် အာမခံမရှိသော လူနာများ။
- ဖက်ဒရယ်ဆင်းရဲနွမ်းပါးမှုလမ်းညွှန်ချက်များ (FPG) ၏ ၀% နှင့် ၄၀၀% အကြား အိမ်ထောင်စုဝင်ငွေရှိပြီး အထက်ပါသတ်မှတ်ချက် အားလုံးနှင့်ပြည့်မီသည့် အာမခံမရှိသောလူနာများ။

**CAFA အကျိုးမဝင်သောဝန်ဆောင်မှုများ**

- စိတ်ကြိုက်ဝန်ဆောင်မှုများနှင့် /သို့မဟုတ် အလှပြုပြင်ရေးဝန်ဆောင်မှုများ။
- ဆေးဝါးကုသရေးအတွက် မလိုအပ်သော ဝန်ဆောင်မှုများ။
- Atrium Health မဟုတ်သည့် သီးခြားဝန်ဆောင်မှုပေးသူများမှပေးသည့် ဝန်ဆောင်မှုများ။
- Atrium Health Medical Group ဝန်ဆောင်မှုမှ ချန်လှပ်ထားချက်များ။ *ချန်လှပ်ထားချက်များကို နောက်ဆက်တွဲ A တွင်ကြည့်ပါ။*

**CAFA အကျိုးဝင်မှု ဆုံးဖြတ်ချက်**

- လူနာများသည် CAFA အတွက် Atrium Health အာမခံအထောက်အကူဝန်ဆောင်မှုများအဖွဲ့နှင့် လူတွေ့မေးမြန်းပြီးရပါမည်။
- အိမ်ထောင်စုငွေရေးကြေးရေးဝင်ငွေစုစုပေါင်းကို ဖက်ဒရယ်ဆင်းရဲနွမ်းပါးမှုလမ်းညွှန်ချက်များ (FPG) နှင့် နှိုင်းယှဉ်၍ ငွေရေးကြေးရေးလိုအပ်ချက်ကို ဆုံးဖြတ်ပါမည်။
- ဖက်ဒရယ်ဆင်းရဲနွမ်းပါးမှုလမ်းညွှန်ချက်များ (FPG) ၏ ၀% နှင့် ၃၀၀% အကြား အိမ်ထောင်စုဝင်ငွေရှိပြီး အထက်ပါသတ်မှတ်ချက် အားလုံးနှင့် ပြည့်မီသော အာမခံမရှိသည့်လူနာများသည် ငွေရေးကြေးရေးအထောက်အကူ ၁၀၀% ရရှိရန် အကျိုးဝင်ပါသည်။
- ဖက်ဒရယ်ဆင်းရဲနွမ်းပါးမှုလမ်းညွှန်ချက်များ (FPG) ၏ ၃၀၀% နှင့် ၄၀၀% အကြားအိမ်ထောင်စုဝင်ငွေရှိပြီး အထက်ပါသတ်မှတ်ချက်အားလုံးနှင့် ပြည့်မီသော အာမခံမရှိသည့်လူနာများသည် ငွေရေးကြေးရေးအထောက်အကူ ၅၀% လျှော့စျေးရရှိရန် အကျိုးဝင်ပါသည်။
- အထောက်အကူတစ်စိတ်တစ်ပိုင်းရရှိရန်အကျိုးဝင်သည့်လူနာများအား ယေဘုယျအားဖြင့် အာမခံမရှိသည့်လူနာများကို တောင်းခံသည့်ပမာဏ (AGB) ထက်ပိုမို၍တောင်းခံမည် မဟုတ်သည့်အပြင် ၎င်းတို့ငွေရေးကြေးရေးအထောက်အကူရရှိပြီးနောက် ပေးရန် ကျန်သည့်ငွေအတွက် ရေရှည် အတိုးမဲ့ငွေပေးချေမှုအစီအစဉ်အတွက် အကျိုးဝင်ပါသည်။
- လုပ်ငန်းစဉ်ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ငွေရေးကြေးရေးအထောက်အကူ ခွင့်ပြုကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်း ဖော်ပြသည့် စာတစ်စောင်ပို့ပေးပါမည်။ ငြင်းပယ်သည့်စာများတွင် အကျိုးမဝင်ခြင်းအကြောင်းရင်း ပါဝင်ပါသည်။
- လူနာများသည် ငွေရေးကြေးရေးအထောက်အကူ ရက် ၃၀ ကြာရရှိရန် အကျိုးဝင်ပါမည်။

- အကျုံးဝင်သည့် ရက် ၁၈၀ အတောအတွင်း အာမခံမရှိသူအတွက် Atrium Health လျှော့ဈေးပေးပြီးနောက် ပေးရန်လက်ကျန်ငွေ \$၁၀၀၀ ကျန်ရှိသည့် ဆေးဝါးကုသမှုအတွက်လိုအပ်ပြီးငွေတောင်းခံနိုင်သော အဖြစ်အပျက်တစ်ခုစီအတွက် ငွေရေးကြေးရေးအထောက်အကူမပေးမီ၊ အခြားငွေပေးချေမှုအခွင့်အရေးများအတွက် ပြန်လည် အကဲဖြတ်ပါမည်။

အကျုံးမဝင်ဟုတွေ့ရှိသည့်လူနာများသည် Atrium Health ဝန်ဆောင်မှုယူသူဌာနကို 704/512-7171 သို့မဟုတ် 1-844-440-6536 တွင် ဆက်သွယ်၍ အယူခံဝင်နိုင်ပါသည်။

**FAS လုပ်ငန်းစဉ်- ပေးချေရန်လက်ကျန်ငွေ \$၁၀၀၀၀ အောက်-**

- ပေးချေရန်ငွေ \$၁၀၀၀၀ အောက်ရှိသည့် အာမခံမရှိသောလူနာအားလုံးကို ငွေရေးကြေးရေးအထောက်အကူအမှတ် (FAS) အပေါ် အခြေခံ၍ အလိုအလျောက် အကဲဖြတ်ပါမည်။ **ထိုလူနာသည် အထောက်အကူအတွက် လျှောက်လွှာဖြည့်စွက်ရန် မလိုပါ။**
- Atrium Health မှရွေးချယ်သည့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော အတွေ့အကြုံကြွယ်ဝသည့် ကျွမ်းကျင်သူများထံမှ သင့်တင့်လျောက်ပတ်မှုအမှတ်ပေးသည့် လုပ်ငန်းစဉ်များကို အခြေခံ၍ FAS သတ်မှတ်ပေးပါမည်။
- Atrium Health သည် ထိုလုပ်ငန်းစဉ်အဆင့်များကို တသမတ်တည်းအသုံးပြုနေကြောင်းသေချာစေရန် ရံဖန်ရံခါစစ်ဆေးပြီး FAS အနိမ့်ဆုံးအဆင့်များကို လိုအပ်သည်အတိုင်း ထိန်းညှိပါမည်။

**FAS အကျုံးဝင်မှုသတ်မှတ်ချက်**

- မြောက်ကယ်ရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနား၊ ဂျော်ဂျီယာ သို့မဟုတ် အာလာဘားမားတွင် နေထိုင်သည့် အာမခံမရှိသော လူနာများ။\*\*
- အာမခံမရှိသူအတွက် Atrium Health လျှော့ဈေးပေးပြီးနောက် စိတ်ကြိုက်ရွေးချယ်ခြင်းမဟုတ်ဘဲ ဆေးဝါးကုသမှုအတွက် လိုအပ်သော ဝန်ဆောင်မှုများကို ရရှိရာမှ ပေးချေရန်လက်ကျန်ငွေ \$၁၀၀၀၀ အောက် ရှိသည့် လူနာများ။
- ဖက်ဒရယ်ဆင်းရဲနွမ်းပါးမှုလမ်းညွှန်ချက်များ (FPG) ၏အိမ်ထောင်စုဝင်ငွေ ၀% နှင့် ၃၀၀% အကြားရှိ အာမခံမရှိသည့်လူနာများ။
- ငွေပေးချေမှုအတွက်အခြားအာမခံရွေးချယ်ချက်များအပေါ် ဆုံးဖြတ်ချက်ချရာ၌ အပြည့်အဝပူးပေါင်းလုပ်ကိုင်သော အာမခံမရှိသည့် လူနာများ။
- CAFA ပြန်လည်စစ်ဆေးနေသည့်စာရင်း(များ)အတွက် အခြားအာမခံရွေးချယ်စရာများအကျုံးမဝင်သည့် အာမခံမရှိသော လူနာများ။

**FAS အကျုံးမဝင်သည့်ဝန်ဆောင်မှုများ**

- စိတ်ကြိုက်ရွေးချယ်သည့်ဝန်ဆောင်မှုနှင့် အလှပြုပြင်ရေးဝန်ဆောင်မှုများ။
- ဆေးဝါးကုသမှုအတွက် မလိုအပ်သည့် ဝန်ဆောင်မှုများ။
- Atrium Health မဟုတ်သည့် သီးခြားဝန်ဆောင်မှုပေးသူများမှ ပေးသည့် ဝန်ဆောင်မှုများ။
- Atrium Health Medical Group ဝန်ဆောင်မှုမှ ချန်လှပ်ထားသည့် ဝန်ဆောင်မှုများ။ *ချန်လှပ်မှုများအတွက် နောက်ဆက်တွဲ A ကိုကြည့်ပါ။*

**FAS အကျုံးဝင်မှုဆုံးဖြတ်ချက်**

- FAS လုပ်ငန်းစဉ်မှတစ်ဆင့် ငွေရေးကြေးရေးအထောက်အကူအတွက် အကျုံးဝင်မှုကို စာရင်းအပေါ်တွင် အခြေခံထားပါသည်။
- အာမခံမရှိသူအတွက် Atrium Health လျှော့ဈေးပေးပြီးနောက် \$၁၀၀၀၀ အောက်ရှိသည့် အာမခံမရှိသည့် စာရင်းတစ်ခုစီအတွက် FAS အမှတ်ကို တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့် ဝန်ဆောင်မှုပေးသူထံမှ ကြိုတင်ရယူထားပါသည်။
- FAS အမှတ်အပေါ်အခြေခံ၍ အကျုံးဝင်သည့်လူနာများသည် ငွေရေးကြေးရေးအထောက်အကူ ၁၀၀% ရရှိပါမည်။
- ဆေးရုံဝန်ဆောင်မှုများအတွက် FAS မှတစ်ဆင့် ငွေရေးကြေးရေးအထောက်အကူအတွက် အကျုံးမဝင်သည့် လူနာများသည် အပြည့်အဝပြန်လည်စစ်ဆေးမှုအတွက် အယူခံဝင်ပုံအကြောင်း အချက်အလက်များပါရှိသည့် ငြင်းပယ်စာတစ်စောင် ရရှိပါမည်။
- **FAS လုပ်ငန်းစဉ်မှတစ်ဆင့် ငွေရေးကြေးရေးအထောက်အကူအတွက်အကျုံးမဝင်ဟုတွေ့ရှိသည့် အာမခံမရှိသော လူနာများသည် အထောက်အကူ ၁၀၀% သို့မဟုတ် တစ်စိတ်တစ်ပိုင်းရရှိဖို့ ၎င်းတို့၏စာရင်းကို ပြန်လည်စဉ်းစားပေးရန် CAFA လျှောက်လွှာဖြည့်၍**

အာမခံအထောက်အကူဝန်ဆောင်မှုအဖွဲ့ထံ တောင်းဆို၍ ဤဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်ပါသည်။ ငွေရေးကြေးရေး အထောက်အကူ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မချမှတ်မီ ငွေပေးချေမှု အထောက်အကူလုပ်ငန်းစဉ်နှင့် ပူးပေါင်းလုပ်ကိုင်ရန် လိုအပ်ပါမည်။

**အာမခံရှိသည့်လူနာများ**

အာမခံရှိသည့်လူနာများသည် ငွေတောင်းခံလွှာရရှိပြီးသည်နှင့်တစ်ပြိုင်နက် လျှောက်လွှာတင်ခြင်းဖြင့်သာ ငွေရေးကြေးရေး အထောက်အကူ ရရှိနိုင်ပါသည်။ လူနာများသည် လျှောက်ထားရန်အတွက် CAFA လုပ်ငန်းစဉ်နှင့် လျှောက်လွှာတို့ကို အသုံးပြုရပါမည်။ အာမခံရှိသည့်လူနာများအတွက် လျှောက်ထားရန် သတ်မှတ်ထားသည့် အနည်းဆုံးဒေါ်လာပမာဏ မရှိပါ။

- CAFA လုပ်ငန်းစဉ်မှ တစ်ဆင့်ခံအာမခံအတွက် အခြားအခွင့်အလမ်းများရှိရန် အလားအလာမြင့်မားကြောင်းညွှန်ပြပါက လူနာသည် Atrium Health ၏ အကူအညီဖြင့် ထိုအခွင့်အလမ်းများကို ရရှိအောင် ပြုလုပ်ရန်သတ်မှတ်ထားပြီး ၎င်းနောက်မှသာ Atrium Health ငွေရေးကြေးရေး အထောက်အကူအတွက် လူနာအား ထည့်သွင်းစဉ်းစားပါမည်။
- ငွေပေးချေမှုအတွက် အခြားရွေးချယ်စရာများကို ရှာဖွေသည့်အခါတွင် လူနာသည် အပြည့်အဝ ပူးပေါင်းလုပ်ကိုင်သော်လည်း ငွေပေးချေမှု ရရန်အလားအလာမရှိလျှင် သို့မဟုတ် သင့်လျော်စွာ ငြင်းပယ်ခံရလျှင် Atrium Health သည် ထိုအခါ ငွေရေးကြေးရေး အထောက်အကူအတွက် လူနာ၏ အကျိုးဝင်မှုကို ဆုံးဖြတ်ပါမည်။
- အာမခံရှိပြီး ငွေပေးချေမှုအတွက်အထောက်အကူလုပ်ငန်းစဉ်တွင် အပြည့်အဝပူးပေါင်းလုပ်ဆောင်ရန်ပျက်ကွက်သော အာမခံရှိသည့်လူနာများအား ငွေရေးကြေးရေးအထောက်အကူအတွက် အကျိုးမဝင်ဟု ယူဆပါမည်။

**အာမခံရှိသည့်လူနာများအတွက် အကျိုးဝင်မှုဆိုင်ရာသတ်မှတ်ချက်များ-**

- မြောက်ကယ်ရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနား၊ ဂျော်ဂျီယာ သို့မဟုတ် အာလာဘားမားတွင်နေထိုင်သည့် အာမခံရှိသည့်လူနာများ။
- Atrium Health ဆေးရုံဆေးခန်း သို့မဟုတ် Atrium Health ဝန်ဆောင်မှုပေးသူ သို့မဟုတ် ပါဝင်နေသည့်ဝန်ဆောင်မှုပေးသူထံမှ စိတ်ကြိုက်ရွေးချယ်ချက်မဟုတ်ဘဲ ဆေးဝါးကုသမှုအတွက်လိုအပ်သည့် ဝန်ဆောင်မှုများကို ရရှိနေသည့် အာမခံရှိသော လူနာများ။
- အရေးပေါ်ဌာနတွင်ပြသခဲ့သည့် ကွန်ရက်ပြင်ပလူနာများမှလွဲ၍၊ Atrium Health ဆေးရုံဆေးခန်း သို့မဟုတ် Atrium Health ဝန်ဆောင်မှုပေးသူတစ်ဦးအတွက် လူနာ၏တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသူထံမှအာမခံအကျိုးခံစားခွင့်အစီအစဉ်ကို အခြေခံ၍ ကွန်ရက်အတွင်းရှိ လူနာဖြစ်နေသည့် အာမခံရှိသော လူနာများ။
- မိမိဘာသာငွေပေးချေရမည်ဟု အပြည့်အဝစီရင်ဆုံးဖြတ်ထားသော တောင်းဆိုချက်များရှိသည့် အာမခံရှိသော လူနာများ။
- သက်ဆိုင်ပါက အကျိုးခံစားခွင့်ညှိနှိုင်းဆောင်ရွက်မှုမေးခွန်းများ၊ မတော်တဆဖြစ်မှုအချက်အလက်များအစရှိသည့် ငွေပေးချေမှု ဆိုင်ရာစိုးရိမ်ချက်များကိုဖြေရှင်းရန် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့်အာမခံပေးသူများနှင့် ပူးပေါင်းလုပ်ကိုင်သည့် လူနာများ။
- အခြားတစ်ဆင့်ခံငွေပေးချေမှု ရွေးချယ်စရာများကို ဆုံးဖြတ်ရာတွင် အပြည့်အဝပူးပေါင်းလုပ်ကိုင်သည့် အာမခံရှိသော လူနာများ။
- ပြန်လည်စစ်ဆေးနေသည့်စာရင်း(များ)အတွက် အခြားတစ်ဆင့်ခံငွေပေးချေမှုရွေးချယ်စရာအားလုံးနှင့်အကျိုးမဝင်သည့် အာမခံရှိသော လူနာများ။
- ဖက်ဒရယ်ဆင်းရဲနွမ်းပါးမှုလမ်းညွှန်ချက်များ (FPG) ၏ အိမ်ထောင်စုဝင်ငွေ ၀% နှင့် ၃၀၀% အကြားရှိ၍ အထက်ပါသတ်မှတ်ချက် အားလုံးပြည့်မီသည့် အာမခံရှိသော လူနာများ။

**အာမခံရှိသည့်လူနာများအတွက် အကျိုးမဝင်သောဝန်ဆောင်မှုများ-**

- Atrium Health အရေးပေါ်ဌာနတစ်ခုခုရှိခဲ့သည့်ဝန်ဆောင်မှုများမှလွဲ၍၊ လူနာ၏တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသောအာမခံ အကျိုးခံစားခွင့်အစီအစဉ်အပေါ် အခြေခံ၍ ကွန်ရက်ပြင်ပရှိ ဝန်ဆောင်မှုများ။
- လူနာ၏ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသောအာမခံမှ ငွေပေးချေခြင်းမရှိသော ဝန်ဆောင်မှုများ။
- စိတ်ကြိုက်ရွေးချယ်သည့်ဝန်ဆောင်မှုများနှင့် အလှပြုပြင်ရေးအတွက် ဝန်ဆောင်မှုများ။
- ဆေးဝါးကုသမှုအတွက် မလိုအပ်သောဝန်ဆောင်မှုများ။
- Atrium Health မဟုတ်သည့် သီးခြားဝန်ဆောင်မှုပေးသူများမှပေးသည့် ဝန်ဆောင်မှုများ။

- Atrium Health Medical Group ဝန်ဆောင်မှုချန်လှပ်ချက်များ။

**အာမခံရှိသည့်လူနာများအတွက် ငွေရေးကြေးရေးအထောက်အကူအကျိုးဝင်မှုဆုံးဖြတ်ချက်**

- အာမခံရှိသည့်လူနာများသည် ငွေရေးကြေးရေးအထောက်အကူ ပြန်လည်စစ်ဆေးပေးရန်အတွက် CAFA လျှောက်လွှာဖြည့်ရပါမည်။
- အထောက်အကူအတွက် လျှောက်လွှာတင်သည့်အချိန်၌ မိမိဘာသာငွေပေးချေရမည့် လက်ကျန်ရှင်းတမ်းများကိုသာ အထောက်အကူအတွက် ထည့်သွင်းစဉ်းစားပါမည်။
- ငွေရေးကြေးရေးအထောက်အကူအတွက်အကျိုးဝင်မှုကို လူနာ၏အိမ်ထောင်စု၏ စုစုပေါင်းငွေရေးကြေးရေးဝင်ငွေအပေါ် အခြေခံထားပါသည်။
- ဆုံးဖြတ်ချက်ချမှတ်ချိန်၌ရှိသည့် ဖက်ဒရယ်ဆင်းရဲနွမ်းပါးမှုလမ်းညွှန်ချက်များ (FPG) နှင့် အိမ်ထောင်စုငွေရေးကြေးရေးဝင်ငွေကို နှိုင်းယှဉ်၍ ငွေရေးကြေးရေးလိုအပ်ချက်ဆုံးဖြတ်ပါမည်။
- အိမ်ထောင်စုငွေရေးကြေးရေးစုစုပေါင်းဝင်ငွေသည် FPG ၏ ၃၀၀% သို့မဟုတ် ၎င်းအောက်၌ရှိသည့် အာမခံရှိသောလူနာများသည် ပြန်လည်စစ်ဆေးနေသည့်စာရင်းများအတွက် ငွေရေးကြေးရေးအထောက်အကူ ၁၀၀% ရရှိရန် အကျိုးဝင်ပါသည်။

အကျိုးမဝင်ဟုတွေ့ရှိသည့်လူနာများသည် Atrium Health ဝန်ဆောင်မှုယူသူဌာနကို 704/512-7171 သို့မဟုတ် 1-844-440-6536 တွင် ဆက်သွယ်၍ အယူခံဝင်နိုင်ပါသည်။

**အာမခံနှင့်ငွေရေးကြေးရေးအထောက်အကူလျှောက်လွှာများ**

CAFA လျှောက်လွှာများသည် အောက်ပါတို့အတွက် ဖြစ်သည်-

- Atrium Health ငွေပေးချေမှုအထောက်အကူဝန်ဆောင်မှုများဌာနမှ ကြိုတင်၍ လူတွေ့မေးမြန်းခဲ့ခြင်းမရှိသည့်အပြင် \$၁၀၀၀၀ ထက်ပိုသည့် သို့မဟုတ် ၎င်းနှင့်ညီမျှသည့် ပေးချေရန်ငွေလက်ကျန်ရှိသော အာမခံ မရှိသည့်လူနာများ။
- ပေးချေရန်လက်ကျန်ငွေ \$၁၀၀၀၀ အောက်ရှိပြီး FAS လုပ်ငန်းစဉ်မှတစ်ဆင့် ငွေရေးကြေးရေးအထောက်အကူ ငြင်းပယ်ခံရပြီး ဤဆုံးဖြတ်ချက်ကို အယူခံဝင်ချင်သည့် အာမခံမရှိသည့် လူနာများ။
- ပေးချေရန်ငွေလက်ကျန်မည်သို့ပင်ရှိစေကာမူ အာမခံရှိသည့်လူနာများ။

**လျှောက်ထားပုံ-**

လူနာများသည် တယ်လီဖုန်း၊ တက်ဘလက် သို့မဟုတ် ကွန်ပျူတာအသုံးပြုပြီး <https://ola.veritysource.com/atrium> တွင် အွန်လိုင်းမှ လျှောက်ထားနိုင်ပါသည်။ သို့မဟုတ် Atrium Health ဝက်ဘ်ဆိုက် [www.atriumhealth.org/for-patients-visitors/financial-assistance](http://www.atriumhealth.org/for-patients-visitors/financial-assistance) တွင် CAFA လျှောက်လွှာဒေါင်းလုဒ်လုပ်ပြီး အောက်တွင်ဖော်ပြထားသည့် Atrium Health ငွေပေးချေမှု အထောက်အကူဝန်ဆောင်မှုများ ဌာနလိပ်စာသို့ စာတိုက်မှ ပေးပို့နိုင်ပါသည်။ လူနာတစ်ဦးသည် 704/512-7171 သို့မဟုတ် 1-844-440-6536 သို့ဖုန်းဆက်၍ CAFA လျှောက်လွှာစာရွက် တောင်းဆိုနိုင်ပြီး CAFA လျှောက်လွှာကို လူနာထံသို့ စာတိုက်မှ ပေးပို့ပါမည်။

လူနာများ၌ ငွေရေးကြေးရေးအထောက်အကူလျှောက်ထားရန် ဆေးရုံဆင်းပြီးနောက်ရရှိသည့် ပထမဆုံးငွေတောင်းခံလွှာပါ ရက်စွဲမှ ရက် ၂၄၀ ရှိပါသည်။

အပြည့်အစုံဖြည့်စွက်ထားသည့် CAFA လျှောက်လွှာများကိုသာ ငွေရေးကြေးရေးအထောက်အကူအတွက် ပြန်လည်စစ်ဆေးပါမည်။ လျှောက်လွှာတစ်ခုရှိ နေရာအားလုံးအပြည့်အစုံဖြည့်စွက်ထားကာ၊ တောင်းဆိုထားသည့်စာရွက်စာတမ်းများကို လက်ခံရရှိပြီး ငွေပေးချေမှုအထောက်အကူ ဝန်ဆောင်မှုများကိုယ်စားလှယ်တစ်ဦးမှ အချက်အလက်များကို ပြန်လည်စစ်ဆေးပြီး လူနာသည် အခြားငွေပေးချေမှုများအတွက် အကျိုးမဝင်ဟု ယူဆပြီးမှသာ လျှောက်လွှာတစ်စောင်ကို ပြီးပြည့်စုံသည်ဟု ယူဆပါသည်။ ၎င်းနောက် လျှောက်လွှာကို ငွေရေးကြေးရေးအထောက်အကူအတွက် ကိုင်တွယ်ကာ ဆုံးဖြတ်ချက်ကို အချိန်မီချမှတ်ပါသည်။



**ပြည့်စုံစွာဖြည့်စွက်ထားခြင်းမရှိသည့်လျှောက်လွှာများ-** လျှောက်လွှာတစ်စောင်သည် ပြည့်စုံစွာဖြည့်စွက်ထားခြင်းမရှိလျှင် သို့မဟုတ် လူနာသည် တောင်းဆိုထားသည့်အချက်အလက်များကိုမပေးလျှင် သို့မဟုတ် Atrium Health ကိုယ်စားလှယ်တောင်းဆိုသည့် လုပ်ဆောင်ချက်များကို မပြုလုပ်ရသေးလျှင်၊ လျှောက်လွှာကို ပြည့်စုံစွာဖြည့်စွက်ထားခြင်းမရှိကြောင်း ရေးသားထားသည့် အသိပေးချက်နှင့် လျှောက်လွှာကိုင်တွယ်ဖို့လိုအပ်သည့်အရာများအကြောင်း ထိုလူနာအား စာတိုက်မှတစ်ဆင့် အသိပေးပါမည်။

Atrium Health သည် ငွေရေးကြေးရေးအချက်အလက်များကိုလျှို့ဝှက်ထားမည်ဖြစ်ပြီး အာမခံနှင့် ငွေရေးကြေးရေးအထောက်အကူ ရှာဖွေနေသည့်လူနာများအား သိက္ခာရှိစွာဆက်ဆံပါမည်။ Atrium Health ကိုယ်စားလှယ်များသည် စိတ်ပိုင်းဆိုင်ရာနှင့်/ သို့မဟုတ် ကာလ ပိုင်းဆိုင်ရာမသန်စွမ်းသူများကို ကူညီရန်ရှိနေပါသည်။ 704/512-7171 သို့မဟုတ် 1-844-440-6536 ဖုန်းဆက်၍အကူအညီတောင်းနိုင် ပါသည်။

**စာရွက်ဖြင့်လျှောက်လွှာအားလုံးကို မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ရှားလက်မြို့ရှိ Atrium Health ရုံးချုပ်ကို စာတိုက်မှပို့ရပါမည်-**

Atrium Health Business Office  
ATTN: Coverage Assistance Services  
PO Box 32861  
Charlotte, NC 28232-2861

**အိမ်ထောင်စုငွေရေးကြေးရေးအရင်းအမြစ်များအတည်ပြုချက်နှင့် အကျုံးဝင်သည့်ကာလ**

သင့်တော်သည့်အခါတွင် Atrium Health သည် လူတွေ့မေးမြန်းစဉ်၌ သို့မဟုတ် ငွေရေးကြေးရေးအထောက်အကူလျှောက်လွှာ၌ လူနာမှ ပေးသည့်အချက်အလက်များကို အတည်ပြုရန် ပြင်ပမှ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသူကို အသုံးပြုနိုင်ပါသည်။ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသည့် ဝန်ဆောင်မှုပေးသူများ၏အစီရင်ခံချက်နှင့် လူနာ၏အစီရင်ခံချက်အကြား ကိုက်ညီခြင်းမရှိပါက ဝင်ငွေနှင့် နေထိုင်မှုအတွက် အထောက်အထားထပ်မံပေးရန် လူနာအားတောင်းဆိုနိုင်ပါသည်။

- **မှတ်တမ်းများ-** Atrium Health ကို ပေးလိုက်သည့်အချက်အလက်များအားအတည်ပြုရန် အထောက်အထားစာရွက်စာတမ်းပေးရန် လူနာများအား တောင်းဆိုနိုင်ပါသည်-
  - အောက်ပါတစ်စုံတစ်ရာ/အားလုံးကိုအသုံးပြု၍ ငွေရေးကြေးရေးအချက်အလက်များကို အတည်ပြုနိုင်ပါသည်- လူနာ၏ နောက်ဆုံးနှစ်အခွန်ပြန်တင်သွင်းချက်များ၊ W-2 များ၊ လူနာ၏အခွန်စာရွက်စာတမ်းများ၊ ချက်လက်မှတ်ဖြတ်ပိုင်းများ၊ ဘဏ် စာရင်းရှင်းတမ်းများ၊ အလုပ်လက်မဲ့ဖြစ်ကြောင်းထွက်ဆိုချက်များ သို့မဟုတ် (ဝင်ငွေမရှိပါက) ငွေကြေးပံ့ပိုးမှုအကြောင်း ထွက်ဆိုချက်များ။ လူနာ၏မိသားစုတွင် အလုပ်အကိုင်ရှိသူတစ်ဦးထက်ပိုပါက၊ တစ်ဦးစီသည် အတည်ပြုရန်အတွက် ဤလုပ်ကိုင်စရာများကိုပင်အသုံးပြု၍ ၎င်း၏ငွေရေးကြေးရေးအချက်အလက်များကို အတည်ပြုနိုင်ပါသည်။
  - နေထိုင်မှုအတွက်အထောက်အထားကို တူညီသည့်လိပ်စာဖော်ပြထားသည့် အောက်ပါနိုင်ငံလုံခြုံမှုပုံစံများအနက် (၂) မျိုးကို လူနာမှ ပြသပြီး အတည်ပြုနိုင်ပါသည်- ပြည်နယ်မှထုတ်ပေးသည့် ယာဉ်မောင်းလိုင်စင် (သို့မဟုတ် ကျောင်းသားမှတ်ပုံတင် သို့မဟုတ် တပ်မတော် ID ကဲ့သို့ ဓာတ်ပုံပါသည့် အခြားအထောက်အထား)၊ (ဂက်စ်၊ မီး၊ ရေအစရှိသည့်) သုံးစွဲမှုများအတွက် ငွေတောင်းခံစာ၊ ဘဏ်စာရင်းရှင်းတမ်းများ၊ ကားမှတ်ပုံတင်များ သို့မဟုတ် လက်ရှိရက်စွဲနှင့်လိပ်စာဖြင့် အစိုးရအဖွဲ့အစည်း ထံမှ ရရှိသည့် အခြားစာများ။
  - ငွေရေးကြေးရေးစာရင်းရှင်းတမ်းများ၊ ဝင်ငွေ၊ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသည့် ဝန်ဆောင်မှုပေးသူတို့ထံမှ အထောက် အထားများကို Atrium Health မှ ၁၀ နှစ် သို့မဟုတ် ၂၀ နှစ်အထိ ထိန်းသိမ်းထားပါမည်။ အချက် အလက်များကို ထိန်းချုပ်ထားခြင်းအပါအဝင် ငွေရေးကြေးရေးအထောက်အထားများကို လိမ်ညာခြင်းသည် ငွေရေးကြေးရေး အထောက်အကူပေးဖို့ ငြင်းပယ်ရန်အတွက် အကြောင်းရင်းဖြစ်ပါမည်။
- **အကျုံးဝင်မှုကာလ**
  - **အာမခံမရှိသူများ-** ငွေရေးကြေးရေးအထောက်အကူသည် မိမိဘာသာငွေပေးချေရမည့်လက်ကျန်အားလုံးအတွက် နောက်ကြောင်းပြန် သက်ရောက်မည်ဖြစ်ပြီး ရှေ့လာမည့် ရက် ၁၈၀ အတွက် သက်ရောက်ပါမည်။ နောက်နောင် ဝန်ဆောင်မှု

များကို ဝန်ဆောင်မှုပေးမီ သို့မဟုတ် ဝန်ဆောင်မှုပေးချိန်၌ ဆက်လက်အကျိုးဝင်ခြင်းရှိမရှိ ပြန်လည်စစ်ဆေးပြီး အကဲဖြတ်ပါမည်။ အကျိုးဝင်သည့်ကာလအတောအတွင်း အပြောင်းအလဲတစ်စုံတစ်ရာ ပေါ်ပေါက်ပါက၊ လူနာသည် ငွေရေးကြေးရေးအထောက်အကူ အကျိုးဝင်မှုကို ဆက်လက်ထိန်းသိမ်းထားရန် အာမခံအထောက်အကူ လုပ်ငန်းစဉ်နှင့် ပူးပေါင်းလုပ်ကိုင်ဖို့ သတ်မှတ်ထားပါသည်။

- **အာမခံရှိသူများ-** အာမခံရှိသည့်လူနာများအတွက် ငွေရေးကြေးရေးအထောက်အကူသည် လက်ရှိ မိမိဘာသာငွေပေးချေရမည့် လက်ကျန်ငွေအတွက်သာ သက်ရောက်ပြီး နောက်နောင်တွင် ပေါ်ပေါက်လာသည့် ဆေးဝါးကုသရန်လိုအပ်သော စောင့်ရှောက်မှုအတွက် ငွေရေးကြေးရေးအထောက်အကူကို လူနာများ ပြန်လည်လျှောက်ထားရပါမည်။
- **လိမ်လည်မှု -** အချက်အလက်များကောက်ခံသည့်လုပ်ငန်းစဉ်အတွင်း လူနာမှပေးသည့်အချက်အလက်များသည် မမှန်ကန်ဟု ဆုံးဖြတ်ပါက သို့မဟုတ် လူနာသည် Atrium Health အားထုတ်ပြောခြင်းမရှိဘဲ ဆေးဝါးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများအတွက် ငွေပေးချေမှုကို အခြားနေရာများမှရရှိခဲ့ကြောင်း Atrium Health မှသိရှိပါက ဤမူဝါဒအရပေးထားသည့် ငွေရေးကြေးရေးအထောက်အကူ ညှိနှိုင်းမှုများကို ပြန်လည်ပြောင်းလဲခွင့်ကို Atrium Health မှ ထိန်းသိမ်းထားပါသည်။

### **မူဝါဒအားဆက်သွယ်ပြောပြချက်**

Atrium Health သည် အာမခံနှင့်ငွေရေးကြေးရေးအထောက်အကူမူဝါဒနှင့်လုပ်ငန်းစဉ်ကို လူနာအားလုံးအား ဆက်သွယ်ပြောဆိုရန် အောက်ပါနည်းလမ်းများဖြင့် သင့်တော်သည့် ကြိုးပမ်းချက်များ ပြုလုပ်ပါသည်-

- ရိုးရှင်းသည့်စကားဖြင့် အစီအစဉ်များ၏အကျဉ်းချုပ်ထုတ်ဝေချက်အပါအဝင် Atrium Health ၏ဝက်ဘ်ဆိုက်။
- ငွေတောင်းခံသည့်စာရင်းရှင်းတမ်းအားလုံးတွင် ရိုးရှင်းသည့်စကားဖြင့် အစီအစဉ်များ၏အကျဉ်းချုပ်ပါရှိပါသည်။
- ရိုးရှင်းသည့်စကားဖြင့် အစီအစဉ်များ၏အကျဉ်းချုပ်ကို အရေးပေါ်ဌာနများနှင့် ဆေးရုံတင်သည့်ဌာနအားလုံးတွင် ကပ်ထားပါသည်။
- ဆေးရုံဆေးခန်း၌ အာမခံအထောက်အကူဝန်ဆောင်မှုများဌာနသည် လူနာနှင့်မိသားစုများကို လူတွေ့မေးမြန်းပါသည်။
- Atrium Health ဝန်ဆောင်မှုယူသူဌာနကို မေးမြန်းခြင်းများ။

### **ငွေပေးချေမှုမပြုသည့်အခါလုပ်ဆောင်ချက်များ**

ငွေရေးကြေးရေးအထောက်အကူအတွက်အကျိုးဝင်မှုကိုဆုံးဖြတ်ရန် သင့်တော်သည့်ကြိုးပမ်းချက်အားလုံးပြီးမှသာ ယုံကြည်စိတ်ချရမှု အစီရင်ခံချက်အပါအဝင် ECA များ ဖြစ်ပေါ်ပါသည်။ Atrium Health သည် လူနာအားလုံးအား ငွေရေးကြေးရေးအထောက်အကူ လျှောက်ထားရန် ဆေးရုံဆင်းပြီးနောက် ပထမဆုံးငွေတောင်းခံလွှာ၏ရက်စွဲမှ ရက် ၂၄၀ ပေးထားပြီး ၎င်းနောက်၌ ငွေပေးချေမှုမရှိသည့် အတွက် ထူးကဲသည့်ငွေကောက်ခံမှုတစ်စုံတစ်ရာ ပြုလုပ်ပါသည်။ ECA မဖြစ်ပေါ်မီ ရက် ၂၄၀ အတွင်း၌ဖြစ်စေ ရက် ၂၄၀ ပြင်ပ၌ဖြစ်စေ ငွေတောင်းခံလွှာနှင့်ပတ်သက်၍ ငွေရေးကြေးရေးစီမံမှုများပြုလုပ်ရန် လူနာအားလုံးတွင် ရက် ၃၀ ရှိပါသည်။

Atrium Health ၏ ငွေတောင်းခံခြင်းနှင့်ကောက်ခံခြင်းအလေ့အထများအကြောင်း နောက်ထပ်အချက်အလက်များကို Atrium Health ဝက်ဘ်ဆိုက်ရှိ သီးခြားငွေတောင်းခံခြင်းနှင့်ကောက်ခံခြင်းမူဝါဒတွင် တွေ့ရှိနိုင်ပါသည်။ စာတိုက်မှပေးပို့သည့် ဤမူဝါဒ၏အခမဲ့မိတ္တူ တစ်စောင်ကို Atrium Health ဝန်ဆောင်မှုယူသူဌာနအား 704-512-7171 သို့မဟုတ် 1-844-440-6563 တွင် ဖုန်းဆက်၍ ရယူနိုင်ပါသည်။

### **အရည်အသွေးထိန်းသိမ်းခြင်းနှင့် အခြားပြဋ္ဌာန်းချက်များ**

**အရည်အသွေးထိန်းသိမ်းခြင်း-** မိသားစုဝင်များ၊ မိတ်ဆွေများ၊ ရင်းနှီးသူများနှင့် လုပ်ဖော်ကိုင်ဖက်များအတွက် CAFA လျှောက်လွှာများ အတွက် အကြံပြုခြင်းနှင့်/သို့မဟုတ် လျှောက်လွှာများကိုကိုင်တွယ်ခြင်းမပြုရန် Atrium Healthအဖွဲ့သားများအား တားမြစ်ထားပါသည်။ လူနာငွေရေးကြေးရေးဝန်ဆောင်မှုများ အရည်အသွေးထိန်းသိမ်းရေးဌာနသည် သင့်တော်စွာမှတ်တမ်းတင်ကြောင်း သေချာစေရန်၊ အာမခံ မရှိသည့်လူနာများနှင့် အာမခံရှိသည့်လူနာများအတွက် ငွေရေးကြေးရေးအထောက်အကူအတွက် ကိုင်တွယ်နေသည့်စာရင်းများကို

ရံဖန်ရံခါ စာရင်းစစ်ပါမည်။ သင့်တော်သည့်ထိန်းညှိမှုများပြုလုပ်ကြောင်းသေချာစေရန် အရည်အသွေးထိန်းသိမ်းရေးဌာနသည် FAS လုပ်ငန်းစဉ်ကိုလည်း စစ်ဆေးပါမည်။

**အကျိုးဝင်မှုသတ်မှတ်ချက်များထိန်းညှိမှုများ-** Atrium Health သည် သက်ဆိုင်ရာဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်/သို့မဟုတ် ကောင်တီသဘောတူညီချက်များကိုလိုက်နာရန် သက်ဆိုင်ရာအဖွဲ့အစည်းများအတွက်နှင့်/သို့မဟုတ် လိုအပ်သည့်အတိုင်း ပြုလုပ်သည့် လူမှုအသိုက်အဝန်း ကျန်းမာရေးလိုအပ်ချက်များအကဲဖြတ်မှု သို့မဟုတ် ပိုမိုတိုးတက်ကောင်းမွန်မှု လေ့လာချက်များအပေါ်အခြေခံ၍ ဤ CAFA မူဝါဒတွင်ပါရှိသည့် အကျိုးဝင်မှုသတ်မှတ်ချက်များကို ရံဖန်ရံခါ ပြုပြင်နိုင်ပါသည်။

**ပြည်သူ့ကျန်းမာရေးအရေးပေါ်ပြဋ္ဌာန်းချက်-** အာမခံမရှိသောလူနာများသည် ပြည်သူ့ကျန်းမာရေးအရေးပေါ်တစ်ရပ်ကြောင့် အခြား နေရာမှရန်ပုံငွေများရရှိခြင်းက ဤမူဝါဒအရ သတ်မှတ်ချက်နှင့်ပြည့်မီသည့် ပေးချေရန်လက်ကျန်ငွေများအတွက် ငွေရေးကြေးရေး အထောက်အကူရရှိခြင်းကို တားဆီးမည် မဟုတ်ပါ။ အာမခံမရှိသည့်လူနာသည် ပူးပေါင်းပါဝင်ပေးချေရမည့်ငွေ သို့မဟုတ် တာဝန်အတွက် ကင်းလွတ်ခွင့်ရရှိထားသော်လည်း ငွေပေးချေသူများမှ ငွေပြန်မပေးသည့်အခါ သို့မဟုတ် ပြည်သူ့ကျန်းမာရေး အရေးပေါ်တစ်ရပ်အတွင်း ကွဲပြားနေသည့် ငွေတောင်းခံမှုလမ်းညွှန်ချက်ကို ထုတ်ပြန်ထားသည့်အခါ၌လည်း CAFA ကို လျှောက်ထားနိုင်ပါသည်။

**နောက်ဆက်တွဲ A**

Atrium Health Medical Group မူဝါဒမှချန်လှပ်ထားချက်များတွင် မြောက်ကယ်ရိုလိုင်းနားနှင့် တောင်ကယ်ရိုလိုင်းနား ဝန်ဆောင်မှုအရပ် အတွင်းရှိ အောက်ပါဌာနများ၌ ပေးခဲ့သော ကျွမ်းကျင်ပညာရှင်ဆိုင်ရာ ဝန်ဆောင်မှုများ ပါဝင်ပါသည်-

- CMC TRANSPLANT CENTER
- CAB LAB EAR NOSE/THRT, CMC HEART TRANS
- CMC KIDNEY TRANS (CHG)
- CMC KID/PANC TRANS-CHG
- CMC LIVER TRANS-CHG
- CMC TRANS SURG-CHG
- CMC POST HEART TRANS
- CMC POST KIDNEY TRANS
- CMC POST KID/PAN TRAN
- CMC TRANS & LIVER DIS
- CAP Series
- Forensics
- Contract Billing
- Outpatient in a Bed - Connect
- Telepsych - BH Scotland
- Inpatient BH Scotland
- Inpatient CPM - Connect
- CMC WOMENS INST REI
- Pelvic Health Mercy
- Pelvic Health Northeast
- Pelvic Health Pineville
- CMC Lab Andrology
- AH Reproductive Medicine & Infertility
- AH WGHT MGMT PINE
- AH WGHT MGMT CHAR
- AH WGHT MGMT CONCORD
- AH WGHT MGMT GASTONIA

**နောက်ဆက်တွဲ B**

Atrium Health မှ အလုပ်ခန့်အပ်ထားခြင်းမရှိသည့် ဆေးရုံဆေးခန်းများနှင့် ဝန်ဆောင်မှုပေးသည့်အဖွဲ့များသည် Atrium Health အာမခံနှင့် ငွေရေးကြေးရေးအထောက်အကူမူဝါဒနှင့် မသက်ဆိုင်ပါ။ ဤစာရင်းတွင် အောက်ပါတို့အပြင် အခြားအရာများလည်း ပါဝင်ပါသည်-

Carolina Digestive Health Associates	Georgia Neurosurgical Institute
--------------------------------------	---------------------------------

<p>Carolina Pathology  Carolina Neurosurgery &amp; Spine  Perioperative Services, LLC  American Anesthesiology  Charlotte Eye Ear Nose and Throat  Charlotte Gastroenterology &amp; Hepatology  Charlotte Radiology  Caromont Medical Group  Horizon Eye Care  OrthoCarolina  Metrolina Nephrology Associates  Novant Health Medical Group  Tryon Medical Partners  Queen City Ear, Nose and Throat  US Acute Care Solutions  Medic 911  Mercer Medicine  Macon Medical Group, PC  Gastroenterology Associates of Central Georgia  Baldwin Emergency Group, LLC (Schumacher Group)  Clinical Colleagues, Inc.  Cogent Healthcare of Macon, LLC (Quantum Healthcare)  Family Eye Care Associates  Middle Georgia Heart &amp; Vascular Center  Milledgeville OB/GYN  Milledgeville Pediatrics  Oconee Radiology Associates, LLP  Oconee Surgical Associate  Ortho Georgia Orthopedic Specialists  Southeastern Pathology Associates, P.C.  Woman's Care Center  Cardiac Consultants of Central Georgia, LLC  Cardiopulmonary Associates, PC  Central Georgia Heart Center  Central Georgia Heart Institute, LLC  Georgia Cardiology Associates, P.C.  Georgia Heart Physicians, LLC  Middle Georgia Heart &amp; Vascular Center, LLC  NT Cardiovascular Center P.C.  Twin Arrhythmia Group, LLC  ENT Center of Central Georgia  Davey R. Deal, JR MD, LLC  Central Georgia Gastroenterology LLC  Renaissance Plastic Surgery, PC  Central Georgia Cancer Care, PC  Physician Consultants of Georgia PC  Aegis Nephrology &amp; Internal Medicine, LLC  Kidney Center of Central Georgia, LLC  Renal Physicians of Georgia PC  Middle Georgia Internal Medicine &amp; Kidney Diseases, LLC</p>	<p>Georgia Eye Care Center, Inc.  Eye Center of Central Georgia  Eisner Laser Center  The GA Center for Plastic &amp; Reconstructive Surgery, PC  Howard Perofsky, M.D.  Central Georgia Pulmonary Associates, LLC  Macon Lung Center  Don R. Robinson M.D.  Urology Specialists of Georgia  Peach Emergency Group, LLC  Associated Pathologists (Pathgroup)  Radiology Associates of Macon, PC  Houston Primary Care, Inc.  Valley Medical  Hypertension &amp; Kidney Assocs of Middle GA  Primary Care Associates, Byron  Magna Care  Central Georgia Emergency Group, LLC  ApolloMD  Specialty Care, Inc.  Pediatrix Medical Group of Georgia, PC  American Anesthesiology  MedNax/NAPA  Radiology Associates of Macon, PC  Virtual Radiologic Corporation  The Harbin Clinic  The Harbin Clinic Physicians  Apollo Anesthesia  In Compass Health, Inc.  Heyman Hospice Care  Rome Radiology  Floyd PEC Clinic  Floyd EMS  Southeastern Pathology  Etowah Emergency Physicians  Nursing Homes  The Perry Group  Cherokee Ambulance Services  Birmingham Radiology  Cherokee Clinic  ER Doctor Group at Floyd Medical Center</p>
-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------	----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------